

၊ 行的考试相对而言) : တချို့က ~ (၉)တန်း အောင်သည်။
 有的是经过学校考试九年级毕业的。

ကျောင်းဆရာ နှု၊ <kyaun: hs-ya> 教师, 教员

ကျောင်းဆင်း က၊ <kyaun: hsin:> ①毕业, 结业: ~ စာတမ်း
 毕业论文 ②放学, 下课: ~ ပြီ။ 下课了。

ကျောင်းဆောင် နှု၊ <kyaun: zaun> ①庙舍, 佛堂 ②校舍,
 学生宿舍: ~ ကြေး 住宿费 ③供 ပိုးရှင်ကြီး 神的高台
 ④佛龕

ကျောင်းတကာ နှု၊ <kyaun: d-ga> ①(布施建造寺庙的)男
 施主 ②(佛教界对男人的尊称)男施主

ကျောင်းတက် က၊ <kyaun: tet> ①学习, 上学 ②上课,
 开始上课: ~ ပြီ။ 上课了。

ကျောင်းတိုက် နှု၊ <kyaun: dait> 同一个教派的寺庙群

ကျောင်းတင် က၊ <kyaun: tin> 【佛】为僧侣造庙宇, 专为某
 和尚建庙宇并请其当方丈

ကျောင်းထား က၊ <kyaun:hta:> 送进学校读书: သားလေးကို
 ~ ပြီလား။ 把儿子送去上学了吗?

ကျောင်းထိုင် I နှု၊ <kyaun: dain> 【佛】方丈, 住持: ~
 ဆရာတော် 方丈 / ~ ယုဂ္ဂိုလ် 方丈 / ~ ဘုန်းကြီး 方丈
 II က၊ <kyaun: htain> 【佛】主持庙中事务

ကျောင်းနေ က၊ <kyaun: nei> 上学

ကျောင်းနေပက် နှု၊ <kyaun: nei bet> 同学, 同窗

ကျောင်းပရဝန် နှု၊ <kyaun: p-r-won / kyaun: p-r-wun> =
 ကျောင်းဝင်း

ကျောင်းပိတ် က၊ <kyaun: peit> 学校放假: ~ ရက် (学校)
 假日, 假期

ကျောင်းပျက် က၊ <kyaun: pyet> 旷课: ကျောင်းမပျက်ပါနှင့်။ 别
 旷课。

ကျောင်းပြေး I နှု၊ <kyaun: byei:> 逃学的学生 II က၊
 <kyaun: pyei:> 逃学

ကျောင်းဖွင့် က၊ <kyaun: phwin> ①开学 ②办学

ကျောင်းမြေ နှု၊ <kyaun: myei> 【佛】属于寺庙的土地, 寺
 庙地产

ကျောင်းလခ နှု၊ <kyaun: la' ga> 学费: ~ လွတ်ငြိမ်းသည်။
 免收学费。

ကျောင်းလစ် က၊ <kyaun: lit> 逃学

ကျောင်းလွတ် က၊ <kyaun: hlut> 下课, 放学

ကျောင်းဝင်း နှု၊ <kyaun: win:> ①寺院 ②校园

ကျောင်းဝိုင်း နှု၊ <kyaun: wain:> = ကျောင်းဝင်း

ကျောင်းသား နှု၊ <kyaun: dha:> ①在寺院中学习的人 ②
 男学生, 学生: ~ ဘဝ 学生时代 / ~ မှတ်ပုံတင်ကပ်ပြား
 学生证 / ~ သမဂ္ဂ 学生会

ကျောင်းသူ နှု၊ <kyaun: dhu> 女学生

ကျောင်းသုံးစာအုပ် နှု၊ <kyaun: dhon: sa out> 教科书, 课本

ကျောင်းသုံးပစ္စည်း နှု၊ <kyaun: dhon: pyit si:> 学校设备,
 教学用品

ကျောင်းသစ်မ် နှု၊ <kyaun: thin gan:> 隐士修行的房子, 精
 舍

ကျောင်းသင်စာအုပ် နှု၊ <kyaun: thin sa out> 课本, 教科书

ကျောင်းသင်ပုန်းကြိုး နှု၊ <kyaun: thin bon: gyi:> 黑板

ကျောင်းအမ နှု၊ <kyaun: a-ma'> 【佛】①(布施建造寺庙
 的)女施主 ②(佛教界对女人的尊称)女施主

ကျောင်းအရံ နှု၊ <kyaun: a-yan> ①寺院 ②校园

ကျောင်းအား က၊ <kyaun: a:> (学校)放假, 没有课: ဒီနေ့
 ~ တယ်။ 今天我们没有课。

ကျောင်းအပ် က၊ <kyaun: at> ①送去上学, 送孩子上学 ②
 建造寺庙布施给和尚

ကျောင်းအိပ်ကျောင်းစား နှု၊ <kyaun: eit kyaun: za:> 寄宿
 生, 住校生

ကျောင်းအုပ် နှု၊ <kyaun: out> 校长: ~ ဆရာကြီး 校长

ကျောင်းဦး နှု၊ <kyaun: u:> 庙宇前厅大殿

ကျောင်း I နှု၊ <kyain:> ①(象征权力的)权杖
 (见图) ②甲壳虫的总称 ③蝗虫 ④(方)
 城镇 ⑤ <gyain:> 腋下 II က၊ <kyain:>
 粗壮, 魁伟, 魁梧

ကျောင်းကောင် နှု၊ <kyain: gaun> ①蝗虫 ② =
 ကြက်ဥခိုးမြေ

ကျောင်းကောင်မသား နှု၊ <kyain: gaun ma' dha:> ကျောင်း
 ①【动】金环蛇 ②骂人用语

ကျောင်းခေါင်းမသား နှု၊ <kyain: gaun: ma' dha:> = ကျောင်း
 ကောင်မသား

ကျောင်းခေါင်းမြေ နှု၊ <kyain: gaun: mwei> = ကြက်ဥခိုးမြေ

ကျောင်းချက် နှု၊ <kyain: khyet> (象征权力的)权杖

ကျောင်းတုံ နှု၊ <kyain: ton> 景栋镇, 位于掸邦境内

ကျောင်းတွင်းနာ နှု၊ <kyain: dwin: na> 【医】腋下的脓疮

ကျပ် I က၊ <kyit> ①捻紧, 搓绳子, 编(辫子): ကြိုး
 ~ သည်။ 搓绳子。 / ကျပ်ဆံမြီး ~ သည်။ 编辫子。
 ②(蚯蚓、鼠等)扒洞, 掏洞 ③做成小土坷拉状 ④日
 蚀, 月蚀 II နှု၊ <kyit> ①紧密, 结实: ဒီပိတ်ကအသား ~
 တယ်။ 这布织得很密。 ②瘦小

ကျပ်ကျပ် က၊ <kyit kyit> 紧紧地: ဖျာကို ~ လိပ်ထားပါ။
 把席子卷紧。 / လက်နှစ်ဖက်ကို ~ ပါအောင်ဆုပ်ထားလိုက်သည်။
 握紧双拳。

ကျပ်ကျပ်ထုပ်ထုပ် က၊ <kyit kyit htout htout> 精打细算:
 ရသမျှနှင့် ~ သုံးစွဲသည်။ 量入为出。

ကျပ်စာ နှု၊ <kyit sa> (蚯蚓等动物洞口的)小土粒, 小土
 坷拉: တိ ~ 蚯蚓洞口的小土粒 / ဝှေးနွံ ~ 蟹洞口的
 小土粒 / ဝှေးနွံ ~ 田里的小土坷拉

